

သင်ပါဝင်လုပ်ဆောင်နိုင်သည့် နည်းလမ်းများ

- မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံနိုင်ရန်ဖြစ်စေ ၎င်း၏လုပ်ပိုင်ခွင့်အာဏာနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ ပိုမိုရရှိရန်ဖြစ်စေ စာရေးသားပေးပို့ တောင်းဆိုပါ။
- လွှတ်တော်တွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အရေး တင်ပြဆွေးနွေးရန် သင့်မဲဆန္ဒနယ်မြေရှိ လွှတ်တော်အမတ်များထံသို့ စာရေးသားတောင်းဆိုပါ။
- အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းနှင့် လူ့အခွင့်အရေး အဖွဲ့ကြီးများနှင့်စပ်လျဉ်းသည့် ပညာပေးလှုံ့ဆော်မှု အခမ်းအနားများ စီစဉ်ကျင်းပပြီး ထိုအခမ်းအနားများသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖိတ်ခေါ်ကာ အများပြည်သူ၏တောင်းဆိုမှုများကို တုန့်ပြန်ပေးရန် တောင်းဆိုပါ။
- အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို တိုင်ကြားပါ။
- သတင်းစာနှင့်စာနယ်ဇင်းများကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား လေ့လာစောင့်ကြည့်ကာ ၎င်းနှင့်စပ်လျဉ်းသည့်သတင်းများကို ပြန်လည်ရေးသားအစီရင်ခံရန် တောင်းဆိုပါ။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ မည်သို့ တိုင်ကြားစာ ပေးပို့နိုင်သနည်း။

မည်သည့် မြန်မာနိုင်ငံသားမဆို မိမိ၏ အခြေခံအခွင့်အရေး ချိုးဖောက်ခံရပါက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ စာရေးသားပေးပို့နိုင်သည်။ ထိုသို့ ပေးပို့ ရာတွင် ချိုးဖောက်ခံရသောအခွင့်အရေးသည် (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံချက်ပေးထားသောအခွင့်အရေးဖြစ်ရမည်။

သင်ပေးပို့သောစာတွင် အောက်ပါအချက်များ ပါရှိရမည်။

- တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ (ဖုန်း၊ ဖက်စ်နှင့် e-mail တို့ ရှိခဲ့လျှင်ထည့်သွင်းဖော်ပြပါရန်)။
- တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရသည်ကို အချက်အလက်များပြည့်စုံစွာဖော်ပြရန်။
- တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာရေးသားဖော်ပြခြင်းဖြစ်ကြောင်း လက်မှတ်ရေးထိုးဝန်ခံချက်။
- တိုင်တန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူကို တိုင်တန်းချက်နှင့်ပူးတွဲလျက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၊ အမှတ် (၂၇) ပြည်လမ်း လှိုင်မြို့နယ် ရန်ကုန်မြို့သို့ မှတ်ပုံတင်စာဖြင့်ဖြစ်စေ ကော်မရှင်ရုံးသို့ သွားရောက်၍ဖြစ်စေ ပေးပို့နိုင်ပါသည်။

© Photo by Annie McCarren

အမျိုးသားလူ့အခွင့်အရေးကော်မရှင်အကြောင်းထပ်မံ သိရှိလိုပါက <http://www.burmapartnership.org/nhrc-monitor/> တွင်သွားရောက်လေ့လာနိုင်ပါသည်။



လွတ်လပ်၍ ထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖြစ်ပေါ်လာရေးလှုပ်ရှားမှုကမ္ဘာ့ပိန်း

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် "ကုလသမဂ္ဂပဲရစ်အခြေခံမူများ" နှင့်လိုက်လျောညီထွေမှု မရှိသည့်အပြင် လုပ်ငန်းလည်ပတ်မှုလည်းမရှိပေ။ ဤမူများသည် အမျိုးသားလူ့အခွင့်အရေးကော်မရှင်တစ်ခုအနေဖြင့် လွတ်လပ်မှု၊ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိ၍ အခွင့်အရေး ချိုးဖောက်ခံနေရသူများအနေဖြင့် ချဉ်းကပ်မှုပြုနိုင်ကြောင်း အသိအမှတ်ပြုခံရနိုင်ရန် အနိမ့်ဆုံးရှိရမည့် သတ်မှတ်ချက်များဖြစ်သည်။



လွတ်လပ်၍ ထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖြစ်ပေါ်လာရေးလှုပ်ရှားမှုကမ်ပိန်း

ပဲရစ်အခြေခံမူများ

ကုလသမဂ္ဂမဟာမင်းကြီးများရုံးသည် ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်အဆင့် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဖွဲ့စည်းပြီးသားနှင့် အသစ်ဖွဲ့စည်းသော အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းတိုင်း၌ ရှိသင့်သော စံနှုန်းများကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။ ၎င်းညီလာခံကို ပဲရစ်မြို့တွင်ကျင်းပခဲ့သောကြောင့် ထွက်ရှိလာသော စံနှုန်းများကို "ပဲရစ်အခြေခံမူ များ" (Paris Principles) ဟူ၍ အသိအမှတ်ပြုကြသည်။

ပဲရစ်အခြေခံမူများကို (၁၉၉၃) ခုနှစ်ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက်တွင်အတည်ပြုချမှတ်ခဲ့သည်။ ဤမူများသည်အမျိုးသားလူ့အခွင့်အရေးကော်မရှင်တစ်ခုအနေဖြင့် ပြည်သူလူထု၏အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးရာတွင် လွတ်လပ်၍ထိရောက်မှု ရှိကြောင်း အသိအမှတ်ပြု ခံရနိုင်ရန် အနိမ့်ဆုံးရှိရမည့် သတ်မှတ်ချက်များဖြစ်သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်တစ်ခုအနေဖြင့် ပဲရစ်အခြေခံမူထဲတွင် ပြဌာန်းထားသော အရေးကြီးဆုံးသောစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိ အောက်ပါသတ်မှတ်ချက်များဖြင့် စစ်ဆေးနိုင်ပါသည်။

ကျယ်ပြန့်သောလုပ်ဆောင်မှု

- အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏လုပ်ပိုင်ခွင့် တာဝန်များသည် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများအပေါ် အခြေခံရမည်။
- ၎င်း၏လုပ်ပိုင်ခွင့်တာဝန်များထဲတွင် လူ့အခွင့်အရေး ကာကွယ်ရန်နှင့် မြှင့်တင်ရန်ပါရှိရမည်။
- အနိမ့်ဆုံးအနေဖြင့် အောက်ပါအချက်များ ပါရှိရမည်။
 - ◆ အစိုးရ၊ လွှတ်တော်အစရှိသည်များသို့ ထင်မြင် ယူဆချက်များနှင့်အစီရင်ခံစာများ ရေးသားပေး ပို့ခြင်း၊
 - ◆ အမျိုးသားဥပဒေကို နိုင်ငံတကာလူ့အခွင့် အရေးစံနှုန်းများနှင့်အညီ ပြဌာန်းဆောင်ရွက် နိုင်ရန် အားပေးလှုံ့ဆော်ပေးခြင်း၊
 - ◆ နိုင်ငံတကာလူ့အခွင့်အရေးလုပ်ထုံးများကို သဘောတူလက်မှတ်ရေးထိုးကာ အကောင် အထည်ဖော်နိုင်ရန် အားပေးလှုံ့ဆော်ပေးခြင်း၊
 - ◆ ပညာပေးလုပ်ငန်းများနှင့် သင်တန်းများစီစဉ် လုပ်ဆောင်ခြင်း၊ အစရှိသည်များ

ကိုယ်ပိုင်လုပ်ဆောင်ခွင့်အာဏာနှင့် အစိုးရအပေါ် အမှီအခိုကင်းမဲ့ခြင်း

- အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်တာဝန်နှင့်လုပ်နိုင်စွမ်းရည်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ဖြစ်စေ ဥပဒေပြု၍ဖြစ်စေ ပြဌာန်းထားရှိသင့်သည်။
- ကော်မရှင်အဖွဲ့ဝင်များရွေးချယ်ခြင်း၊ ခန့်အပ်ခြင်းနှင့်ထုတ် ပယ်ခြင်းဖြစ်စဉ်များအတွက် ဥပဒေပြဌာန်းထားသင့်ပြီး ၎င်းဖြစ် စဉ်များတွင် လူထုအသိုင်းအဝိုင်းနှင့် လွှတ်တော်တို့၏ ပါဝင်မှု ရှိသင့်သည်။
- ကော်မရှင်သည် တက္ကသိုလ်များ၊ လူထုအသိုင်းအဝိုင်းနှင့် အသင်းအဖွဲ့များမှပုဂ္ဂိုလ်များ စသည်တို့ဖြင့် ဖွဲ့တည်ထားပြီး ၎င်း၏ဖွဲ့တည်မှုသည် မတူညီမှုများနှင့် ကွဲပြားခြားနားမှုများ ကို ထင်ဟပ်သင့်သည်။
- လွှတ်တော်သို့ အစီရင်ခံသင့်သည်။
- အစီရင်ခံစာများ နှင့်လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များ ထုတ်ပြန်ရာတွင် ပြင်ပအတည်ပြုချက်ရယူမှု မရှိသင့်။ (ဥပမာ။ ။ အစိုးရဌာန ဆိုင်ရာများ၏ အတည်ပြုချက်ရယူမှု မရှိသင့်)
- အမှီအခိုကင်းစွာလုပ်ဆောင်ရန် လုံလောက်သည့်ရန်ပုံငွေ ရှိသင့်သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လက်ရှိအခြေအနေ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပဲရစ်အခြေခံမူနှင့် လိုက်လျောညီထွေမှု မရှိပေ။

- လုပ်ပိုင်ခွင့်အာဏာသည် ပြည်သူများ၏ အခွင့်အရေးကို အာမခံချက်မပေးသော (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေပြုထားသည်။
- ၎င်း၏လုပ်ပိုင်ခွင့်တာဝန်၊ ရန်ပုံငွေနှင့် လုပ် ထုံးလုပ်နည်းများနှင့်ဆိုင်သော သတင်းအချက်အလက်များ ထုတ်ပြန်ထားခြင်းမရှိပေ။
- ၎င်းကို ဥပဒေပြဌာန်း၍ ဖွဲ့စည်းခဲ့သည်မဟုတ်ပဲ အစိုးရအဖွဲ့အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ သည်။
- ၎င်း၏ အဖွဲ့ဝင်များအားလုံးသည် အစိုးရ ဝန်ထမ်းဟောင်းများ ဖြစ်ကြသည်။
- ထိုအဖွဲ့ဝင်များကို ရွေးချယ်ရာတွင် လူထု အသိုင်းအဝိုင်းနှင့် လွှတ်တော်၏ ပါဝင်မှုများ မရှိခဲ့ပေ။

